

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် UNHCRမှ ဆေးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းပေးအပ်ခြင်း

၁၂ ဩဂုတ်လ ၂၀၂၀

နေပြည်တော် - ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)သည် မြန်မာနိုင်ငံ၏ COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအပေါ်တုံ့ပြန်ဆောင်ရွက်မှုကိုကူညီပံ့ပိုးသည့်အနေဖြင့်ဆေးဝါးများ၊ဆေးပစ္စည်းကိရိယာများနှင့်တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံများပါဝင်သည့် ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းများကို ဝန်ကြီးဌာနများသို့ပေးအပ်လှူဒါန်းခဲ့သည်။ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများကို နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားများသို့ မြန်မာနိုင်ငံအစိုးရဝန်ကြီးဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှယာယီဌာနေကိုယ်စားလှယ်တို့တက်ရောက်ခဲ့ကြပါသည်။

UNHCRသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများသို့ စုစုပေါင်း ဒေါ်လာ ၂.၃ သန်းတန်ဖိုးရှိဆေးဝါးပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် Ultrasound Scanner အလုံး၂၀၊ ventilator ၁၈ လုံး၊ အပူချိန်တိုင်းကိရိယာ ၇၂၀ နှင့် ဆေးအမျိုးမျိုးတို့ပါဝင်သည့် WHO မှအကြံပြုထားသည့် COVID-19 တုံ့ပြန်ဆောင်ရွက်ရာတွင်အသုံးပြုမည့်ပစ္စည်းကိရိယာများပါဝင်သည့်ပစ္စည်းအစုံအတင်အား ကူညီပံ့ပိုးပေးခြင်းသည် အမျိုးသားအဆင့်ကျန်းမာရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုကို အားဖြည့်ကူညီရန်ရည်ရွယ်ခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားမှုစီမံခန့်ခွဲရာတွင် နောက်ထပ်အထောက်အပံ့ဖြစ်စေရန်အတွက် ပိုးသတ်ဆေး၊ ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများကိုစီမံခန့်ခွဲရန်ပစ္စည်းများနှင့်ဓာတ်ခွဲခန်းဆိုင်ရာအထောက်အပံ့များသည်လည်း လှူဒါန်းမှုတွင်ပါဝင်သည်။ ထို့အပြင် ရှေ့တန်းမျက်နှာစာမှတာဝန်ယူဆောင်ရွက်ပေးနေကြသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများဘေးကင်းစေရန်ရည်ရွယ်၍ ရောဂါစစ်ဆေးမှုနှင့်ခွဲစိတ်ခန်းသုံးလက်အိတ် ၂၃၈,၆၀၀စုံ၊ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁၇၀,၀၀၀၊ N95 နှာခေါင်းစည်း ၁၆၀,၀၀၀၊ မျက်နှာကာ ၃၄,၀၀၀၊ တစ်ခါသုံးဝတ်စုံ ၂၃,၀၀၀ နှင့် ဘေးကင်းလုံခြုံရေးမျက်မှန် ၉,၆၀၀တို့ပါဝင်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများကိုလည်းလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

“ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကိုနှေးကွေးစေရန်နှင့်ရပ်တန့်နိုင်ရန်အတွက်UNHCRအနေဖြင့်ကျွန်ုပ်တို့၏မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လူမှုအသိုင်းအဝိုင်းအားလုံးတို့အားကူညီပံ့ပိုးပေးရန်ကတိပြုထားပြီး ထိခိုက်လွယ်လူအုပ်စုများအားပြည်သူ့ကျန်းမာရေးတုံ့ပြန်ဆောင်ရွက်မှုတွင်ပါဝင်နိုင်စေရန်အတွက်လည်း အလေးထားလုပ်ဆောင်သွားမည်ဖြစ်သည်။ ယနေ့ပြုလုပ်ခဲ့သည့်ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်းခြင်းသည် အမျိုးသားအဆင့်COVID-19တုံ့ပြန်ဆောင်ရွက်မှုအတွက်အထောက်အကူပြုရန် UNHCR၏အလေးထားဆောင်ရွက်မှုအတွက် နောက်ထပ်ပြုလုပ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိကျန်းမာရေးဝန်ထမ်းများအားကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပြီး



ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူများအားကူညီပေးနေသည့် ယင်းကျန်းမာရေးဝန်ထမ်းများ ဘေးကင်း လုံခြုံစေရေးအတွက်လည်း ကူညီပေးရန်အသင့်ရှိနေကြောင်းပြောကြားလိုပါသည်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ယာယီဌာနေကိုယ်စားလှယ် Cecile Fradotမှ ပြောကြားခဲ့ ပါသည်။

ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းကပင် UNHCRသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင် ပြည်နယ်နှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရာနေရာများတွင် ကြိုတင် ကာကွယ်ရေးဆိုင်ရာအဓိကသတင်းစကားများဖြင့်အသိပညာပေးမြှင့်တင်ရေးလှုပ်ရှားမှုများနှင့်လက်သန့်ဆေးရည်၊ ဆပ်ပြာများနှင့် လက်ဆေးစင်သစ်များထားရှိပေးခြင်းဖြင့် ကျန်းမာရေး၊ ရေနှင့်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများအား နေရပ်စွန့်ခွာစခန်းများတွင်သာမက လူထုထပ်ရာဈေးနေရာများတွင်လည်း တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြင့် ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်မှုဆိုင်ရာဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် ခဲ့ပါသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသည် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင်ယာယီနေထိုင်ရသည့်ပြည်သူများပိုမိုသက်တောင့်သက်သာဖြစ်စေရန်နှင့်လုံခြုံစေရန်အတွက်လိုအပ် သည့်ပစ္စည်းများဖြစ်သည့် ခုတင်များ၊ စောင်များ၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းစုံများ အစရှိသည့် ပစ္စည်းများအား စောင့်ကြည့်ရေးစခန်းပေါင်း ၃၅၀ကျော်တွင်ထားရှိနိုင်ရန်အတွက် နိုင်ငံတစ်ပုန်းရှိ ဒေသန္တရအစိုးရ အဖွဲ့များနှင့် ကျန်းမာရေးဝန်ကြီးဌာနများအား ပံ့ပိုးကူညီပေးခဲ့ပါသည်။ ယနေ့ထပ်ဆောင်းလူဒါန်းမှုသည် ဇူလိုင်လ ၂၅ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 စမ်းသပ်ကိရိယာပေါင်း ၁၀,၀၀၀လူဒါန်းမှု၏ နောက်ဆက်တွဲလူဒါန်းမှုဖြစ်သည်။

သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ဆက်သွယ်ရန် -

Aoife McDonnell, mcdonnel@unhcr.org

ယဉ်ယဉ်မြင့်, myinty@unhcr.org